



WISCONSIN DEPARTMENT
of HEALTH SERVICES

Electronic Visit Verification Overview

(အိမ်တိုင်ရာရောက်
ဝန်ဆောင်မှုပေးမှုအား
အလက်ထရောနစ်နည်းလမ်းဖြင့်
အတည်ပြုချက် အကျဉ်းချုပ်)

(Electronic Visit Verification Overview)

အကျဉ်းချုပ် ရည်ရွယ်ချက်များ

- Electronic Visit Verification (EVV) (အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေမှုအား အီလက်ထရောနစ်နည်းလမ်းဖြင့် အတည်ပြုချက်) ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
- ပြန်လည်သုံးသပ်မှုဆိုင်ရာ သတ်မှတ်ချက်များ
- သက်ရောက်မှုရှိသော အစီအစဉ်များ
- သက်ရောက်မှုရှိသော ဝန်ဆောင်မှုများ
- စတင်ဆောင်ရွက်သည့် ရက်စွဲများ

အဓိက ပညာရပ်ဝေါဟာရ

- EVV—Electronic Visit Verification (အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးမှုအား အီလက်ထရောနစ်နည်းလမ်းဖြင့် အတည်ပြုချက်)
- MVV—Mobile Visit Verification (အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးမှုအား မိုဘိုင်းဖုန်းဖြင့် အတည်ပြုချက်)
- TVV—Telephonic Visit Verification (အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးမှုအား တယ်လီဖုန်းဖြင့် အတည်ပြုချက်)
- FVV—Fixed Visit Verification (အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးမှုအား သတ်မှတ်ကိရိယာတစ်ခုဖြင့် အတည်ပြုချက်)
- Employee (ဝန်ထမ်း)—ဝန်ဆောင်မှု ရယူသူတစ်ဦး သို့မဟုတ် အများကို စောင့်ရှောက်မှုပေးရသော လူတစ်ဦး (အလုပ်သမား)
- အတူနေ အလုပ်သမား—အဖွဲ့ဝင်/လူနာက ဝန်ဆောင်မှုများကို လက်ခံရယူနေသည့် နေရာတွင် ၎င်းနှင့်အတူ ရာသက်ပန်အတူနေထိုင်သော ဝန်ထမ်း

EVV ဆိုတာ ဘာလဲ။

- EVV ဆိုသည်မှာ ခွင့်ပြုဝန်ဆောင်မှုများကို ပံ့ပိုးပေးခဲ့ပြီးကြောင်း နည်းပညာအသုံးပြု၍ အတည်ပြုသော စနစ်တစ်ခုဖြစ်ပါသည်။
- တစ်ကိုယ်ရေ စောင့်ရှောက်မှု သို့မဟုတ် သက်ဆိုင်ရာ အထောက်အကူပြု အိမ်တိုင်ရာရောက် စောင့်ရှောက်ရေး ဝန်ဆောင်မှုများ ပေးနေသည့် ဝန်ထမ်းများသည် အိမ်တိုင်ရာရောက် ဝန်ဆောင်မှု စတင်ချိန်နှင့် ပြီးဆုံးချိန်တွင် EVV မှတစ်ဆင့် MVV၊ TVV သို့မဟုတ် FVV ကို သုံး၍ EVV ဝန်ဆောင်မှုပေးသူထံ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးမှု ဒေတာများကို ပေးပို့နိုင်သည်။
- ဝန်ထမ်းများသည် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးသည့် အကြိမ်တိုင်းကို မှတ်တမ်းတင်ရန် EVV နည်းလမ်းတစ်ခုကို အသုံးပြုရမည်။

EVV ဖက်ဒရယ် ပြဋ္ဌာန်းချက်

- ဖက်ဒရယ် 21st Century Cures Act (21 ရာစု ကုသရေး အက်ဥပဒေ) အရ ပြည်နယ်အားလုံးတွင် 2021 ခုနှစ် ဇန်နဝါရီလ နောက်ဆုံးထား၍ Medicaid တွင် အကျုံးဝင်သော တစ်ကိုယ်ရေ စောင့်ရှောက်မှု ဝန်ဆောင်မှုများအတွက် EVV ကို အသုံးပြုရန် ပြဋ္ဌာန်းထားသည်။
- 2020 ပြည့်နှစ်၊ နိုဝင်ဘာလ 2 ရက်နေ့မှ စတင်ကာ ဝစ်ကွန်ဆင်တွင် EVV ကိုသုံးရန် သတ်မှတ်ထားသည်။
- Centers for Medicare & Medicaid Services (Medicare နှင့် Medicaid ဝန်ဆောင်မှုများအတွက် စင်တာများ) သည် EVV ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ပြည်နယ်တွင်းရှိ အစီအစဉ်များကို ဒဏ်တပ်ပါမည်။

ဖက်ဒရယ်အစိုးရက ပြဋ္ဌာန်းထားသော EVV ဒေတာများ

6 အဓိက အချက်များ



ဝန်ဆောင်မှု
လက်ခံရရှိသူ

ဝန်ဆောင်မှုကို
ပံ့ပိုးပေးသည့်နေရာ




ဝန်ဆောင်မှု
ပံ့ပိုးပေးသူ

ဝန်ဆောင်မှု
ပေးသည့်ရက်



ပေးအပ်သည့်
ဝန်ဆောင်မှု

ဝင်ချိန်/
ထွက်ချိန်



EVVကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

ဖက်ဒရယ် အစိုးရက EVV ကို အသုံးပြုခြင်းမှ ရရှိသော ဤအကျိုးကျေးဇူးများကို ဖော်ပြထားသည်-

- မိမိတို့၏ နေအိမ်တွင် တစ်ကိုယ်ရေ စောင့်ရှောက်မှု ရယူရန် ရွေးချယ်ထားသူများအတွက် ဝန်ဆောင်မှုများ သေချာ ပံ့ပိုးပေးလျက်ရှိကြောင်း ဆောင်ရွက်ကာ ၎င်းတို့၏ ကျန်းမာရေးနှင့် ကောင်းကျိုးချမ်းသာကို ကာကွယ်စောင့်ရှောက်ပေးသည်။
- နည်းပညာအသုံးပြု၍ ငွေတောင်းခံလွှာများပေါ် ရှိ ဒေတာများနှင့် ဝန်ဆောင်မှုမှတ်တမ်းထဲရှိ ဒေတာများကို တိုက်ကြည့်နိုင်သည့်အတွက် ငွေပေးချေမှုကို ပိုမိုတိကျမှန်ကန်စေသည်။
- တောင်းခံသည့်ငွေများကို မပေးချေမီ ဝန်ဆောင်မှုပေးပြီးကြောင်း အတည်ပြုရန် သတ်မှတ်ထားခြင်းဖြင့် လိမ်လည်မှုနှင့် အလွဲသုံးစားလုပ်မှုကို လျော့ချပေးသည်။

EVV လိုက်နာဆောင်ရွက်မှု လမ်းညွှန်စည်းမျဉ်းများ

ဝစ်ကွန်ဆင်ပြည်နယ်၏ Department of Health Services (ကျန်းမာရေး ဝန်ဆောင်မှုများဌာန) (DHS) သည် အောက်ပါကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိပါသည်-

- ရပ်ရွာဒေသတွင်း ပူးပေါင်းပါဝင်မှု အပါအဝင် ဝန်ဆောင်မှုပံ့ပိုးပေးခြင်းကို ဆက်လက်လုပ်ဆောင်ပေးခြင်း။
- ကျန်းမာရေး ဝန်ဆောင်မှုပေးသူ ရွေးချယ်ရာတွင် ကူညီပေးခြင်း။
- လူတစ်ဦးချင်းစီ၏ ဝန်ထမ်း ရွေးချယ်မှုအတိုင်း လိုက်နာပေးခြင်း။
- လိုအပ်သော စောင့်ရှောက်မှုကို သေချာပံ့ပိုးပေးခြင်း။
- ဒေတာများ လုံခြုံမှုရှိ၍ 1996 ခုနှစ် Health Insurance Portability and Accountability Act (ကျန်းမာရေး အာမခံ လွှဲပြောင်းနိုင်မှုနှင့် တာဝန်ခံမှု အက်ဥပဒေ) နှင့်အညီဖြစ်ကြောင်း သေချာစေခြင်း။
- EVV ကို ဝန်ပိစေမှု အနည်းဆုံးဖြစ်ကြောင်း သေချာစေခြင်း။

သက်ရောက်မှုရှိသော အစီအစဉ်များ

EVV သတ်မှတ်ချက်များသည် အောက်ပါတို့မှတစ်ဆင့် ပံ့ပိုးပေးသော တစ်ကိုယ်ရေ စောင့်ရှောက်ရေး ဝန်ဆောင်မှုများနှင့် သက်ဆိုင်ရာ အထောက်အကူပြု အိမ်တိုင်ရာရောက် စောင့်ရှောက်ရေး ဝန်ဆောင်မှုများအပေါ် သက်ရောက်မှုရှိသည်-

- Medicaid နှင့် BadgerCare Plus နှင့် Medicaid Supplemental Security Income (ဖြည့်စွက် ဖူလုံရေးဝင်ငွေ) (SSI) (ForwardHealth ကတ်) ဝန်ဆောင်မှုအတွက် အဖိုးအခ။
- BadgerCare Plus နှင့် Medicaid SSI HMOs။
- Family Care (မိသားစု စောင့်ရှောက်မှု) နှင့် Family Care Partnership (မိသားစု စောင့်ရှောက်မှု မိတ်ဖက်)။
- IRIS (Include, Respect, I Self-Direct) (ပါဝင်မှု၊ လေးစားမှု၊ မိမိကိုယ်တိုင် စီမံညွှန်ကြားမှု)။

EVV လိုအပ်သော ဝန်ဆောင်မှု ကုဒ်များ

ဝန်ဆောင်မှု သို့မဟုတ် မွမ်းမံပြင်ဆင်သူ	Medicaid နှင့် BadgerCare Plus ဝန်ဆောင်မှုတစ်ခုချင်းအလိုက် ကျသင့်ငွေ ပေးချေမှု၊ BadgerCare Plus နှင့် Medicaid SSI HMOs	Family Care (မိသားစု စောင့်ရှောက်မှု)၊ Family Care Partnership (မိသားစု စောင့်ရှောက်မှု မိတ်ဖက်)	IRIS
T1019- 15 မိနစ်ကြာ တစ်ကိုယ်ရေ စောင့်ရှောက်မှု ဝန်ဆောင်မှုများ	လိုသည်	လိုသည်	လိုသည်
T1020- တစ်ရက်တာ တစ်ကိုယ်ရေ စောင့်ရှောက်မှု ဝန်ဆောင်မှုများ	မသက်ဆိုင်ပါ	လိုသည်	မသက်ဆိုင်ပါ
S5125- 15 မိနစ်ကြာ အထောက်အကူပြု အိမ်တိုင်ရာရောက် စောင့်ရှောက်မှု	မသက်ဆိုင်ပါ	လိုသည်	လိုသည်
S5126- တစ်ရက်တာ အထောက်အကူပြု အိမ်တိုင်ရာရောက် စောင့်ရှောက်မှု	မသက်ဆိုင်ပါ	လိုသည်	လိုသည်
KX မွမ်းမံပြင်ဆင်သူ သည် EVV ဒေတာ ကောက်ယူရန်မလိုသော အတူနေ အလုပ်သမားကို ဖော်ထုတ်သတ်မှတ်ပေးသည်။	လိုသည်	လိုသည်	လိုသည်

အတူနေ အလုပ်သမား

- DHS သည် အတူနေ အလုပ်သမားများအတွက် EVV ကို သုံးရန် မလိုအပ်ပါ။ HMO များ၊ စီမံခန့်ခွဲထားသည့် စောင့်ရှောက်ရေး အဖွဲ့အစည်းများ (MCO) နှင့် ဝန်ဆောင်မှုပေးသည့် အေဂျင်စီများသည် အတူနေ အလုပ်သမားများအား EVV သုံးရန် လိုအပ်သည်ဟု သီးခြား သတ်မှတ်ထားနိုင်သည်။
- အဖွဲ့ဝင်/လူနာအသီးသီးနှင့် အလုပ်သမားအကြား အတူနေအလုပ်သမားဖြစ်ကြောင်း အခြေအနေကို သတ်မှတ်ထားရမည်။
- အတူနေအလုပ်သမား မှန်ကန်ကြောင်း အတည်ပြုပုံကို သိရှိရန် ForwardHealth အပ်ဒိတ် [2021-05](#) (PDF) နှင့် IRIS လူနာနှင့် ငှားရမ်းအလုပ်သမား ဆက်ဆံရေး သတ်မှတ်ချက်ဖောင်ပုံစံ (F-01201A) ကို ရည်ညွှန်းပါ။

EVV လိုက်နာဆောင်ရွက်မှု

EVV ကို အဆင့်နှစ်ဆင့်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်-

- စမ်းသပ်အဆင့်
- အတည်ပြုအဆင့် TBD (ဆုံးဖြတ်ရန်)

စမ်းသပ်အဆင့်

စမ်းသပ်အဆင့်အတွင်း-

- ဝန်ထမ်းများသည် Medicaid ၌ အကျုံးဝင်သော တစ်ကိုယ်ရေ စောင့်ရှောက်မှုနှင့် သက်ဆိုင်ရာ အထောက်အကူပြု အိမ်တိုင်ရာရောက် စောင့်ရှောက်ရေး ဝန်ဆောင်မှုများအတွက် EVV ကို အသုံးပြုရန်လိုသည်။
- DHS သည် EVV ဒေတာမပါသည့်အတွက် ငွေတောင်းခံမှုများကို ငြင်းပယ်မည်မဟုတ်ပါ သို့မဟုတ် တင်ပြထားသော လူနာနှင့်တွေ့ဆုံကုသမှု အကြိမ်ရေမှတ်တမ်းများကို လျစ်လျူရှုမည်မဟုတ်ပါ။
- DHS နှင့် ကျွမ်းကျင်ပညာရှင်များသည် ကနဦးအခက်အခဲအတားအဆီးများကို အတူလက်တွဲ ကျော်လွှားနိုင်စေရန် အတူတကွ ဆောင်ရွက်ပါသည်။

စမ်းသပ်အဆင့်

- ဝန်ဆောင်မှုပေးသည့် အေဂျင်စီများက EVV အသုံးပြုမှုကို စောင့်ကြည့်ပြီး တွေ့ဆုံရာတွင် အဆင်မပြေမှုများကို လျော့ချရန်အတွက် ဝန်ထမ်းများကို သင်တန်းပေးနိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်ပါသည်။
- ငွေပေးချေသူများက EVV ဒေတာပျောက်နေသော ငွေတောင်းခံမှုများအတွက် အကျိုးခံစားခွင့်ကုဒ်များအကြောင်း သတင်းအချက်အလက်ပေး၍ ရှင်းပြပေးပါမည်။

အတည်ပြုအဆင့်

- အတည်ပြုအဆင့်တွင် တစ်ကိုယ်ရေ စောင့်ရှောက်ရေး ဝန်ဆောင်မှုနှင့် သက်ဆိုင်ရာ အထောက်အကူပြု အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအတွက် ငွေတောင်းခံမှုများပြုလုပ်ရာတွင် သက်ဆိုင်ရာ EVV မှတ်တမ်းတစ်ခုရှိရန် လိုသည်။
- အတည်ပြုအဆင့်ပြီးသွားလျှင် အောက်ပါတို့ ဖြစ်ပွားပါမည်-
 - လိုအပ်သည့် အတည်ပြုစစ်ဆေးပြီး EVV ဒေတာ မပါရှိသော ဝန်ဆောင်ခတောင်းခံငွေ အသေးစိတ်ကို ငြင်းပယ်ပါမည်။
 - အတည်ပြုထားသည့် EVV သွားရောက်တွေ့ဆုံမှုအကြိမ်ရေကို ကျော်လွန်ပြီး တောင်းခံထားသည့် ဝန်ဆောင်ခတောင်းခံငွေ အသေးစိတ် အကြိမ်ရေကိုလည်း ငြင်းဆိုပါမည်။

အတည်ပြုအဆင့်

- HMOs နှင့် MCOs တွင် EVV ဒေတာ မပါရှိဘဲ ဝန်ဆောင်မှုပေးသူ၏ ငွေတောင်းခံလွှာများကို ငြင်းဆိုပိုင်ခွင့်ရှိသည်။
- ကိုက်ညီသည့် EVV ဒေတာမရှိဘဲ DHS ထံ တင်ပြထားသည့် HMO နှင့် MCO တွေ့ဆုံမှုများသည် အနာဂတ် လူခွန်နှုန်းထားသတ်မှတ်ချက်မှ ဖယ်ထုတ်ခံရနိုင်ပါသည်။

အတည်ပြုအဆင့်

- IRIS fiscal employment agencies (အလုပ်ခန့်အပ်မှုဆိုင်ရာ ဘဏ္ဍာရေး ကိုယ်စားလှယ်) (FEA) များသည် EVV ဒေတာမပါရှိသော ဝန်ဆောင်မှုပေးသည့် အေဂျင်စီထံမှ ငွေတောင်းခံမှုများကို ငြင်းဆန်ပါမည်။
- IRIS ပါဝင်သူများအနေဖြင့် ၎င်းတို့၏ participant-hired worker (ခန့်အပ်ထားသည့် ဝန်ထမ်း) (PHW) က EVV သတ်မှတ်ချက်များကို ပြည့်မီခြင်းမရှိလျှင် IRIS ပရိုဂရမ်မှ ထွက်ရနိုင်ပါသည်။
- FEA များက PHW များ၏ ငွေတောင်းခံမှုများကို အချိန်မီ ဆက်လက် ပေးချေပါမည်။

အရေးကြီးသော ရက်စွဲများ

အောက်ပါ လိုက်နာဆောင်ရွက်မှု ရက်စွဲများကို မှတ်သားထားပါ။



ဇူလိုင်လ ၂ ရက်၊ ၂၀၂၀
စမ်းသပ်အဆင့်



TBD (ဆုံးဖြတ်ရန်)
အတည်ပြုအဆင့်

ရင်းမြစ်များ

ရင်းမြစ်များ

- EVV (အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေမှုအား အီလက်ထရောနစ်နည်းလမ်းဖြင့် အတည်ပြုချက်) ဝန်ဆောင်မှုရယူသူ စောင့်ရှောက်ရေး ဖုန်းနံပါတ် 833-931-2035၊ တနင်္လာမှ သောကြာနေ့အထိ၊ နံနက် 7 နာရီမှ ညနေ 6 နာရီအထိ
- အီးမေးလ် အကူအညီရယူရန် VDXC.ContactEVV@wisconsin.gov
- EVV ဝက်ဘ်စာမျက်နှာ <https://www.dhs.wisconsin.gov/evv/index.htm> အောက်ပါတို့နှင့်ပတ်သက်၍ အချက်အလက်များ ပိုမိုသိရှိရန်-
 - သင်တန်း ရင်းမြစ်များ
 - Wisconsin (ဝစ်ကွန်ဆင်ပြည်နယ်) ရှိ EVV
 - Forwardhealth ပေါ်တယ်

ကျေးဇူးတင်ပါသည်